

Kitabu cha Danieli - Nambari Mia Moja Sitini na Moja

Le rôle de Rome dans l'établissement de la vision de la prophétie biblique : un examen détaillé du chapitre onze de Daniel

Jeff Pippenger

2024-03-27

A visão de Daniel capítulo onze é o principal ponto de referência para todas as visões da profecia bíblica, e a visão do capítulo onze é estabelecida pelo símbolo de Roma.

En ces temps-là, plusieurs s'élèveront contre le roi du midi ; et des hommes violents parmi ton peuple se soulèveront pour accomplir la vision ; mais ils tomberont. Daniel 11:14.

Jones na-ekwu maka amaokwu nke gara aga dị ka ndị a:

«Когда Аморреи наполнили меру своего беззакония, их место было отдано Израилю, народу Божию. Когда и Израиль, последовав путём язычников, также наполнил чашу беззакония, Бог воздвиг царство Вавилонское и всё отнял. Когда Вавилон наполнил чашу своего беззакония, власть была передана Персии. И когда ангел отвернулся вследствие нечестия персов, тогда приходит князь Греции и сметает её».

«और यूनान की शक्त किब तक बनी रहनी थी? वह कब तोड़ी जानी थी? 'जब अपराधी अपनी पराकाष्ठा तक पहुँच जाएँ।' वह जाततिब तक बनी रहती है जब तक वह अपनी अधर्मपूर्णता का माप पूरा नहीं कर लेती, और तब वह प्रभुता किसी दूसरे राज्य को स्थानांतरति कर दी जाती है। जसि शक्तिको वह स्थानांतरति की गई, वह रोमी शक्तिथी, जैसा कहिम दानियेल 11:14 से जानते हैं। 'और उन दनीं में बहुत से लोग दक्षणि के राजा के वरिद्ध उठ खड़े होंगे; और तेरी प्रजा में से उपद्रवी भी दर्शन को स्थरि करने के लिये अपने को ऊँचा करेंगे; परन्तु वे गरि पड़ेंगे।' इस जातकि ओर डाकुओं की जातकि रूप में संकेत कयिा गया है—डाकुओं की संतान, जैसा कपिाठ की हाशयि में कहा गया है।»

« Ce sont ceux à qui le royaume est maintenant donné, et pour quoi faire ? — “Les enfants des brigands s'élèveront pour accomplir la vision.” Lorsque cette nation entre en scène, alors paraît ce qui accomplit la vision, ce qui constitue l'un des grands objets de la vision, le principal repère dans la ligne de la vision que Dieu a donnée, par les prophètes, pour tous les temps. » A. T. Jones, The Columbian Year and the Meaning of the Four Centuries, 6.

Jones decir que cuando el poder romano “entra en escena, entonces entra aquello que establece la” ... “línea de visión que Dios ha dado por medio de los profetas para todo tiempo.” En la historia de Miller, los protestantes enseñaban, así como ahora lo hace el adventismo laodicense, que los salteadores de tu pueblo representan a Antíoco Epífanes, un rey seléucida que reinó desde 175 hasta 164 a. C. Era miembro de la dinastía seléucida, la cual fue uno de los estados sucesores griegos que surgieron de la desintegración del imperio de Alejandro Magno. El desacuerdo sobre esta cuestión fue tan específico en la historia millerita, que la identificación de Antíoco Epífanes está representada en la carta pionera de 1843.

On the chart, the reference to Antiochus constitutes the sole reference to something not found in God's prophetic Word. It is included there in order to refute the false teachings of the Protestants of that period, which now constitute the false teaching of Laodicean Adventism. Whether William Miller understood the profound importance of recognizing that Rome is the earthly power that establishes the "line of vision which God has given through the prophets for all time," is doubtful; but it was sufficiently clear to enable him to defend soundly the fact that Rome establishes the vision.

Là où il n'y a point de vision, le peuple se corrompt; mais heureux est celui qui observe la loi.
Proverbes 28:14.

Salomon note que, là où il n'y a point de vision, le peuple périt, et le mot hébreu rendu par « vision », au verset quatorze, est le même que dans le proverbe de Salomon. La vision est une question de vie ou de mort, et la « vision » est établie par le symbole de Rome. Le mot « vision », au verset quatorze, est le même que celui employé pour la vision dans Habacuc, chapitre deux.

سے ہجیم ہو کہ اگ سوہکیدی روا، اگ سوہٹ اج رپ چرُپ روا، اگ سوہر اڑہک رپ ینابہگن ینپا می
باوج ےہجیم ین دنواڈخ روا۔ اگ سود باوج ایکی می وت ےئاج یک تمالم ےہجیم بج روا، اگ ےہک ایکی
ےہڑپ ےسُا وج ےہکات، ےد رک شقن فاص فاص رپ سوجول ےسُا روا، ےہکل وک ایوُر، ایامرف روا، اید
روا، یگوہ ایوگ رپ ماجنا نکیل، ےہ ےیل ےک تقو مررقم یہبا ایوُر ہی مکنویک۔ ےکس ژود مو
”انیقی مو مکنویک؛ ےہکیدی ہار یک سُا یہب رہپ، ےرک ریخات مو ےچرگا؛ یگ ےرہٹ من ٹوہج
2:1-3 قوقبح۔ یگ ےرک من ریخات مو، یگ ےئآ

Die Bezeichnung „reproved“ in Vers eins bedeutet „stritt mit“. William Miller war der Wächter, der in der Geschichte der Bewegung des ersten und zweiten Engels auf den Turm gestellt wurde; und als er in prophetischer Symbolik fragte, was er in der Auseinandersetzung seiner Geschichte antworten solle, wurde ihm gesagt, er solle das Gesicht aufschreiben, das durch das Symbol Roms bestätigt wird. In Übereinstimmung mit dieser Tatsache verwiesen die Milleriten, als sie in Erfüllung dieser drei Verse aus Habakuk die Pionierkarte von 1843 erstellten, auf das eigentliche Herzstück der Auseinandersetzung, in die sie eingetreten waren. Sie verstanden zweifellos nicht, dass ihr Hinweis auf das törichte Argument, Antiochus Epiphanes sei die Macht, welche das Gesicht bestätigte, die Auseinandersetzung von Habakuk Kapitel zwei darstellt; doch Schwester White sagte, jene Karte sei „durch die Hand des Herrn geleitet worden und sollte nicht verändert werden“, daher stammte der Hinweis auf die Auseinandersetzung auf der Karte aus der Hand Gottes.

The Millerites en vinrent à comprendre correctement que la première déception, le 19 avril 1844, inaugura le temps d'attente, mentionné par Habacuc ainsi que par la parabole des dix vierges dans Matthieu. Ils en vinrent aussi à comprendre que ces deux prophéties étaient directement liées au chapitre douze d'Ézéchiël, où Ézéchiël identifie une période de temps durant laquelle l'effet de chaque vision s'accomplira. Ce mot, « vision », est le même mot hébreu que nous considérons maintenant. C'est pourquoi Jones a raison lorsqu'il déclare : « Lorsque » Rome « entre en scène, alors intervient ce qui établit la vision, ce qui constitue un grand objet de la vision, le principal point de repère dans la ligne de vision que Dieu a donnée par les prophètes pour tous les temps. » Rome établit l'ensemble de la vision de la Parole prophétique de Dieu, et plus précisément, c'est

sur Rome que toute la structure du chapitre onze est édiflée.

Quando la Sorella White si riferisce all'adempimento finale del capitolo undici di Daniele e afferma che «gran parte della storia che ha avuto luogo nell'adempimento di questa profezia si ripeterà», ella sta indicando che le vicende del capitolo undici che si erano già adempiute prefiguravano gli ultimi versetti del capitolo undici di Daniele. Il soggetto degli ultimi versetti del capitolo undici è il re del nord, che li rappresenta la Roma moderna. Pertanto, le vicende di Daniele capitolo undici che si ripetono sono vicende che rappresentano Roma.

Wées a etwa to nsia a ewo ti dubaako no mu no, woda Roma foforo no adi se ohene a ofi atifi fam no, na odi asasesin tumi abiesa so nkonim. Wo nkyekyem aduanan mu no, odi anafo fam hene no so nkonim (Soviet Union a na ewo ho kan no wo afe 1989 mu), asase a eye anuonyam no (United States bere a Memeneda mmara a ereba ntem no beba), ne Misraim (wiasse nyinaa a Amanaman Nkabom no gyina ho ma no.) Wo Daniel ti dubaako mu no, woda Roma abosonsom mu no adi se eredi asasesin tumi abiesa so nkonim na ama watumi afa wiasse a na wonim no saa bere no mu, na afei woda Roma a ewo papa no ase no nso adi se eredi asasesin tumi abiesa so nkonim na ama watumi afa asase no.

ਬੁਤਪਰਸਤ ਰੋਮ ਦਾ ਇਸ ਅਧਿਆਇ ਵੱਚਿ ਪਹਲਿ ਜ਼ਕਿਰ ਪਦ ਚੌਦ੍ਹਾਂ ਵੱਚਿ ਕੀਤਾ ਗਿਆ ਹੈ, ਤਾਂ ਜੋ ਇਸ ਨੂੰ ਉਸ ਪ੍ਰਤੀਕ ਵਜੋਂ ਪਛਾਣਿਆ ਜਾਵੇ ਜੋ ਦਰਸ਼ਨ ਨੂੰ ਸਥਾਪਤਿ ਕਰਦਾ ਹੈ; ਪਰ ਇਸ ਦੀ ਸੱਤਾ ਵੱਲ ਚੜ੍ਹਾਈ ਦਾ ਵਸ਼ਿ ਪਦ ਸੋਲ੍ਹਾਂ ਤੱਕ ਨਹੀਂ ਲਿਆਂਦਾ ਜਾਂਦਾ। ਮਹਾਨ ਅਲੈਕਜੈਂਡਰ ਦਾ ਰਾਜ ਪਰਮੇਸੁਰ ਦੇ ਭਵਿੱਖਬਾਣੀਮਈ ਬਚਨ ਦੀ ਪੂਰਤੀ ਵੱਚਿ ਚਾਰ ਹੱਸਿਆਂ ਵੱਚਿ ਵੰਡਿਆ ਗਿਆ ਸੀ, ਪਰ ਉਹ ਚਾਰ ਹੱਸੇ ਜਲਦੀ ਹੀ ਦੋ ਮੁੱਖ ਵਰਿਧੀ ਸ਼ਕਤੀਆਂ ਵੱਚਿ ਸਮਿਟ ਗਏ, ਜਨ੍ਹਾਂ ਨੂੰ ਉਸ ਭਵਿੱਖਬਾਣੀਮਈ ਵਰਣਨ ਵੱਚਿ, ਜੋ ਅਧਿਆਇ ਦੇ ਅੰਤ ਤੱਕ ਜਾਰੀ ਰਹਿੰਦਾ ਹੈ, ਜਾਂ ਤਾਂ ਦੱਖਣ ਦਾ ਰਾਜਾ ਜਾਂ ਉੱਤਰ ਦਾ ਰਾਜਾ ਕਹਿਾ ਗਿਆ ਹੈ। ਪਦ ਚੌਦ੍ਹਾਂ ਵੱਚਿ ਰੋਮ ਦੀ ਉੱਭਰਦੀ ਹੋਈ ਸ਼ਕਤੀ ਦਾ ਜ਼ਕਿਰ ਉਸ ਸ਼ਕਤੀ ਵਜੋਂ ਕੀਤਾ ਗਿਆ ਹੈ ਜੋ ਦਰਸ਼ਨ ਨੂੰ ਸਥਾਪਤਿ ਕਰੇਗੀ, ਪਰ ਜਨ੍ਹਾਂ ਵਸ਼ਿਆਂ ਉੱਤੇ ਵਚਿਾਰ ਹੋ ਰਹਿਾ ਹੈ, ਉਹ ਅਲੈਕਜੈਂਡਰ ਦੇ ਰਾਜ ਦੇ ਬਚੇਖੁਚੇ ਹੱਸਿਆਂ ਵਚਿਲੇ ਸੰਘਰਸ਼ ਹਨ, ਜਨ੍ਹਾਂ ਦੀ ਪ੍ਰਤੀਨਿਧਤਾ ਉੱਤਰ ਅਤੇ ਦੱਖਣ ਦੇ ਰਾਜਿਆਂ ਦੁਆਰਾ ਕੀਤੀ ਗਈ ਹੈ।

En le verset quinze, ces deux rois sont encore engagés dans leur lutte, et le roi du nord l'emporte. Mais au verset seize, Rome arrive, et le verset dit : « Mais celui qui vient contre lui », c'est-à-dire que lorsque Rome vient contre le roi du nord, qui venait de prévaloir sur le roi du midi, le roi du nord ne pourra pas tenir devant Rome. Rome triomphe, et au verset seize, Rome devait aussi se tenir dans le pays glorieux de Juda. Au verset dix-sept, Rome « tournera sa face pour venir avec la force de tout son royaume ». Il prit le roi du nord, qui ne pouvait pas tenir devant lui ; puis il prit Juda ; puis il entra en Égypte.

और उन समयों में बहुत-से लोग दक्षिण के राजा के वरिद्ध उठ खड़े होंगे; और तेरी प्रजा में से लुटेरे भी दर्शन को स्थिर करने के लिये अपने आप को बढ़ाएँगे; परन्तु वे गरि पड़ेंगे। तब उत्तर का राजा आएगा, और घेराबन्दी का टीला खड़ा करेगा, और सबसे दृढ़ गढ़वाले नगरों को ले लेगा; और दक्षिण की सेनाएँ ठहर न सकेंगी, न उसके चुने हुए लोग, और न ही ठहरने की कोई शक्ति रहेगी। पर जो उसके वरिद्ध आएगा, वह अपनी इच्छा के अनुसार करेगा, और कोई उसके सामने ठहर न सकेगा; और वह रमणीय देश में खड़ा होगा, जो उसके हाथ से नष्ट किये जाएगा। वह अपना मुँह इस ओर भी लगाएगा कि अपने सारे राज्य की शक्तिके साथ प्रवेश करे, और सीधे लोग उसके साथ होंगे; और वह ऐसा ही करेगा; और वह उसे सूत्रियों की पुत्री देगा कि उसे बगिड़े; परन्तु वह न तो उसके पक्ष में स्थिर रहेगी, और न ही उसकी होगी। दानियेल 11:14-17.

E d'entre elles sortit une petite corne, qui devint extrêmement grande vers le midi, vers l'orient, et vers le pays de beauté. Daniel 8:9.

“እስከዚያ ጊዜ ግብፅ በሰሜን ንጉሥ በአንጾክዮስ ፊት መቆም ሳትችል እንደነበረች፣ አንጾክዮስም አሁን በእርሱ ላይ የመጡትን ሮማውያን በፊታቸው መቆም አልቻለም። ይህን እየተነሣ የመጣ ንይል የሚቃወሙ መንግሥታት ከእንግዲህ ወዲያ አልተገኙም። በኪ.ዓ. 65 ፖምፔይ አንጾክዮስ ኤቪያቲከስን ከንብረቶቹ በነጠቀው ጊዜ ሶርያ ተሸንፋ ወደ ሮማ ግዛት ተጨመረች፣ ሶርያም ወደ ሮማውያን ክፍለ ግዛት ተቀነሰች።”

«នរោត្តមលោកប្រឹក្សាប្រតិបត្តិការកម្មវិធីប្រយោជន៍សង្គម និងមីនីស្ត្រសេដ្ឋកិច្ច
ស្ថាប័នធនាគារ មានអ្នកប្រកួតប្រជែងពីររូប គឺ ហិរញ្ញវត្ថុ និង អភិវឌ្ឍន៍បុគ្គល
កំពុងតែស្វែងរកដំណោះស្រាយដើម្បីកុំឱ្យខូច។
បុគ្គលិកប្រតិបត្តិការមានប្រសិទ្ធភាពខ្ពស់នៃការងារ ហើយមិនយូរប៉ុន្មាន
គាត់ក៏បានយល់ឃើញពីភាពអយុត្តិធម៌នៃការងារទាំងនេះរបស់អភិវឌ្ឍន៍បុគ្គល ប៉ុន្តែគាត់មិន
បំណងពន្យារពេលការសម្រេចចិត្តនេះឡើយ ដោយសារតែការប្រកួតប្រជែងគ្នា
រវាងគាត់ជាមួយមនុស្សម្នាក់ទៀត ដោយសារតែគាត់បានដឹងពីការប្រកួតប្រជែង
ហើយដោះស្រាយកិច្ចការរបស់ពួកគេតាមដំណើរការធម្មតា និងសមគួរ។
អភិវឌ្ឍន៍បុគ្គល ដោយយល់ឃើញថា ការងារនេះពិតជាមានប្រសិទ្ធភាព
ប្រសើរជាងគ្នាទៅវិញទៅហើយ បុគ្គលិកប្រតិបត្តិការទាំងនេះបានប្រកួតប្រជែង
គ្នាដោយយល់ឃើញថា ការងារនេះពិតជាមានប្រសិទ្ធភាពខ្ពស់ ដោយសារតែ
ទំនាក់ទំនងរវាងគាត់នឹងមនុស្សម្នាក់ទៀត ដោយសារតែគាត់បានដឹងពី
ដំណើរការនៃការងារនេះ ដោយសារតែគាត់បានដឹងពីការងារនេះ ដោយសារតែ
ប្រសិទ្ធភាពខ្ពស់នៃការងារនេះ ដោយសារតែគាត់បានដឹងពីការងារនេះ ដោយសារតែ
នរោត្តមលោកប្រឹក្សាប្រតិបត្តិការកម្មវិធីប្រយោជន៍សង្គម និងមីនីស្ត្រសេដ្ឋកិច្ច
ស្ថាប័នធនាគារ មានអ្នកប្រកួតប្រជែងពីររូប គឺ ហិរញ្ញវត្ថុ និង អភិវឌ្ឍន៍បុគ្គល
កំពុងតែស្វែងរកដំណោះស្រាយដើម្បីកុំឱ្យខូច។
បុគ្គលិកប្រតិបត្តិការមានប្រសិទ្ធភាពខ្ពស់នៃការងារ ហើយមិនយូរប៉ុន្មាន
គាត់ក៏បានយល់ឃើញពីភាពអយុត្តិធម៌នៃការងារទាំងនេះរបស់អភិវឌ្ឍន៍បុគ្គល ប៉ុន្តែគាត់មិន
បំណងពន្យារពេលការសម្រេចចិត្តនេះឡើយ ដោយសារតែការប្រកួតប្រជែងគ្នា
រវាងគាត់ជាមួយមនុស្សម្នាក់ទៀត ដោយសារតែគាត់បានដឹងពីការប្រកួតប្រជែង
ហើយដោះស្រាយកិច្ចការរបស់ពួកគេតាមដំណើរការធម្មតា និងសមគួរ។
អភិវឌ្ឍន៍បុគ្គល ដោយយល់ឃើញថា ការងារនេះពិតជាមានប្រសិទ្ធភាព
ប្រសើរជាងគ្នាទៅវិញទៅហើយ បុគ្គលិកប្រតិបត្តិការទាំងនេះបានប្រកួតប្រជែង
គ្នាដោយយល់ឃើញថា ការងារនេះពិតជាមានប្រសិទ្ធភាពខ្ពស់ ដោយសារតែ
ទំនាក់ទំនងរវាងគាត់នឹងមនុស្សម្នាក់ទៀត ដោយសារតែគាត់បានដឹងពី
ដំណើរការនៃការងារនេះ ដោយសារតែគាត់បានដឹងពីការងារនេះ ដោយសារតែ
ប្រសិទ្ធភាពខ្ពស់នៃការងារនេះ ដោយសារតែគាត់បានដឹងពីការងារនេះ ដោយសារតែ

ឲ្យយន្តការនាំកងទ័ពមួយជូនកែវទៅទទួលបុរាណ។ ប៉ុន្តែតើ
នរណាដែលមហេន្ទ្រជាការងារនោះមកដល់យប្បសាទ្យម
គាត់មានយន្តទូរទឹករុងរឿងនឹងគាត់ ហើយគេហោសបុរាណគាត់ពីលើកំពង់ថា
ទឹករុងរឿងនឹងមិនគោរពតាមកិច្ចចរាចរព្យាបាលនោះឡើយ។»

«Փոմպեոսը, որպեսզի այս կերպ անպատիժ չխաբվեր, Արիստոբոլոսին, որին իր մոտ էր պահել, շղթայակապ արեց և անմիջապես իր ամբողջ գորքով արշավեց Երուսաղեմի դեմ: Արիստոբոլոսի կողմնակիցները կամենում էին պաշտպանել քաղաքը, իսկ Հյուրկանոսի կողմնակիցները՝ բացել դարպասները: Վերջիններս, մեծամասնություն կազմելով և հաղթելով, Փոմպեոսին ազատ մուտք տվեցին քաղաք: Այնուհետև Արիստոբոլոսի հետևորդները նահանջեցին տաճարի լեռը՝ այն տեղը պաշտպանելու նույնքան վճռականությամբ, որքան Փոմպեոսը՝ այն գրավելու: Երեք ամսվա վերջում պարսպի մեջ ճեղք բացվեց, բավական հարձակման համար, և տեղը սրի բերանով առնվեց: Սրան հաջորդած սարսափելի կոտորածում տասներկու հազար մարդ սպանվեց: Պատմիչը նկատում է, որ հուզիչ տեսարան էր տեսնել քահանաներին, որոնք այդ պահին զբաղված էին աստվածային ծառայությամբ, հանդարտ ձեռքով և անսասան նպատակադրությամբ շարունակել իրենց սովորական գործը՝ ասես անտեղյակ լինելով մոլեգին խռովությունից, մինչդեռ շուրջրդուրը նրանց բարեկամները մատնվում էին կոտորածի, և թեև հաճախ նրանց իսկ արյունը խառնվում էր իրենց գոհաբերությունների արյանը»:

“Was der Krieg zu Ende gebracht hatte, ließ Pompejus die Mauern Jerusalems niederreißen, verlegte mehrere Städte aus der Herrschaft Judäas unter diejenige Syriens und legte den Juden Tribut auf. So wurde Jerusalem zum ersten Mal durch Eroberung in die Hände jener Macht gegeben, die das ‚herrliche Land‘ in ihrem eisernen Griff halten sollte, bis sie es völlig verzehrt hatte.

«DANSA 17. Ou va met figir li pou antre avek lafors son pei an antye, e bann dimoun drwat pou avek li; koumsa li pou fer: e li pou donn li fiy bann madanm, pour gat li; me i pa pou tenir lo son kote, ni pou pour li.»

「主教牛頓為此節提供了另一種譯法,似乎更清楚地表達其意,如下:『他也必定意欲以武力進入全國。』第16節已把我們帶到羅馬人征服敘利亞和猶太之時.羅馬先前已征服馬其頓和色雷斯.此時,亞歷山大的『全國』之中,尚未被置於羅馬權勢之下而僅存的,就是埃及;而這權勢如今已定意要以武力進入那地。」烏利亞·史密斯,《但以理書與啟示錄》,258-260頁.

Nous avons déjà relevé, plus d'une fois dans ces articles, combien les versets trente et trente et un de Daniel onze correspondent aux versets quarante et quarante et un, et l'histoire des versets trente et trente et un correspond également à l'arrachement de trois cornes.

Jeg gav agt på hornene, og se, der skød et andet, lille horn frem iblandt dem, for hvilket tre af de første horn blev rykket op med rode; og se, på dette horn var der øjne som menneskeøjne og en mund, der talte store ord. ... Og om de ti horn, som var på dets hoved, og om det andet, som skød frem, og for hvilket tre faldt; ja, om det horn, som havde øjne og en mund, der talte overmåde store ord, og hvis udseende var mere trodsigt end dets fællers. Daniel 7:8, 20.

Как в Даниила, глава восьмая, стих девятый, представлены три географические области завоевания, утвердившие языческий Рим на престоле, так и исторжение рогов (представляющих герулов, остготов и вандалов) обозначало три географические области завоевания, утвердившие папский Рим на престоле. Обе эти истории согласуются со стихами сорок — сорок три одиннадцатой главы Даниила, а исторжение трёх рогов соответствует истории стихов тридцатого и тридцать первого.

«ՏԱՍՆԱՆՈՒԹԵՐՈՐԴ ԽՈՍԹ. Ես դիտում էի եղջյուրները, և տեսա նրանց մեջ ելավ մի ուրիշ փոքր եղջյուր, որի առաջ առաջին եղջյուրներից երեքը արմատախիլ արվեցին. և տեսա այս եղջյուրի մեջ կային մարդու աչքերի նման աչքեր և մեծամեծ բաներ խոսող բերան»:

“Daniel naqarqaarsa tokkolee sana ilaale. Gidduu isaanii keessatti mallattoon sochii ajaa’ibaa ta’e mul’achuu jalqabe. Tokkolleen xiqqaan tokko—jalqabatti xiqqaa ture, booddee garuu michoota isaa caalaa jabaa ta’e—gidduu isaanii keessaa of keessaa baafate. Inni callisee iddoo ofii isaa qofa argatee guutuutti quufuu hin dandeenye; kaan keessaa muraasa garagalchee iddoo isaanii saamuu qaba ture. Mootummoonni sadii fuula isaa duratti buqqifaman. Tokkolleen xiqqaan kun, akkuma boodarra bal’inaan hubachuuf carraa ni qabaannu, mootummaa paaphaasii ture. Tokkoleen sadii fuula isaa duratti buqqifaman immoo Herulii, Ostrogothii, fi Vaandalota turan. Sababni isaan buqqifamaniifis barsiisaafi himannaa sirna aangoo paaphaasii morman waan turaniif, kanaafis waldaa keessatti ol’aantummaa bishooppii Roomaa irratti mormii waan qabaniif ture.”

“And ‘in this horn were eyes like the eyes of man, and a mouth speaking great things,’—the eyes, a fit emblem of the shrewdness, penetration, cunning, and foresight of the papal hierarchy; and the mouth speaking great things, a fit symbol of the arrogant claims of the bishops of Rome.” Uriah Smith, *Daniel and the Revelation*, 132–134.

Ni Roma lomi fakatautu‘u ‘a e fakahāngaitohi ‘o e kikite faka-Tohitapu, pea tautautefito ki he fakahāngaitohi ‘o Taniela vahe hongofulu mā taha. ‘I he vahe ko ia, ko e kongā lahi ‘o e hisitōlia fakakikite kuo lava hono fakahoko ki mu‘a ‘i he ngāue‘anga faka-Milaite na‘e totonu ke toe fai ia ‘i he veesi faka‘osi ‘e ono ‘o Taniela 11. Ko hono ikuna‘i ‘o e ngaahi fakafaingata‘a fakasiokālaifi ‘e tolu na‘a nau fokotu‘u fakatou‘osi ‘a e Roma fakapāganī mo e Roma fakapopeī ki he taloni, ‘oku fakafofonga‘i ia ‘i he vahe 11, pea ko e ongo fakafofonga ko ia ‘oku nau fai ko e tā-tatau ia ki he taimi ‘oku toe fokotu‘u ai ‘a e Roma onopōnī ki he taloni. Ko Roma ia ‘okú ne fokotu‘u ‘a e fakahāngaitohī, pea ‘oku fakahaa‘i ‘e Paula ko e Roma fakapopeī ‘oku fakahā mai ia ‘i hono taimi totonu.

Ne laisse aucun homme vous séduire d’aucune manière; car ce jour-là ne viendra point, qu’auparavant ne soit arrivée l’apostasie, et que n’ait été révélé l’homme du péché, le fils de perdition, lequel s’oppose et s’élève au-dessus de tout ce qu’on appelle Dieu ou de ce qu’on adore; jusqu’à s’asseoir, comme Dieu, dans le temple de Dieu, se présentant lui-même comme étant Dieu. Ne vous souvenez-vous pas que, lorsque j’étais encore auprès de vous, je vous disais ces choses? Et maintenant vous savez ce qui le retient, afin qu’il soit révélé en son temps. 2 Thessaloniens 2:3–6.

Lefapha la bopapa le ile la nka terone e le 'muso oa bohloko oa boprofeta ba Bibe le ka selemo sa 538, 'me ba bangata ba nahanang ka temana ea botšelela ha ho pelaelo hore ba ka nka hore Pauluse o bolela hore “Bopapa bo ne bo tla senoloha ka 538.” Sena se ka 'na sa nepahala, empa bonyane ke 'nete ea bobeli mabapi le seo Pauluse a neng a se supa. Pauluse, joaloka baprofeta bohle, o bua haholo ka matsatsi a bofelo ho feta nako ea hae ka boeona. O ne a bua ka kamoo bopapa bo neng bo tla senoloha ka boprofeta kateng; hobane joaloka moprofeta o ne a lumellana le baprofeta bohle ba bang. Mola holim'a mola, ba se nang pono baa timela, 'me ba se nang pono ha ba na pono hobane ha ba tsebe se thehang pono. Ho tseba hore Roma ke eona e thehang pono ke kutloisiso ea bophelo kapa lefu. Pauluse, ka ho lumellana le baprofeta ba bang, o supa hore se senolang Roma ea bopapa, e leng Roma ea matsatsi a bofelo, ke “nako ea eona.” “Nako” ea boprofeta e amanang le Roma ke eona e senolang hore na Roma ke eng le hore na ke mang.

Nous poursuivrons cette étude dans le prochain article.

使徒保罗在他写给帖撒罗尼迦人的第二封书信中,预言了那将导致教皇权势建立的大背道。他宣告,基督的日子不会来到,“若不先有离道反教的事,并有那大罪人,就是沉沦之子,显露出来;他是抵挡主,高抬自己,超过一切称为神的和一切受人敬拜的,甚至坐在神的殿里,自称是神。”此外,使徒又警戒弟兄们说:“那不法的隐意已经发动。”帖撒罗尼迦后书 2:3, 4, 7.就在那样早的时期,他已经看见有种种错误悄悄潜入教会,要为教皇制度的发展预备道路。

“တဖုၤဃုၤဃုၤဃုၤ၊ အစပိုင်းတွင် လျှိုဝက်စွာနှင့် တိတ်ဆိတ်စွာဖွင့်၊ ထိုနောက် အင်အားတိုးပွားလာ၍ လူတို့၏စိတ်နှလုံးကို ထိန်းချုပ်နိုင်လာသည်နှင့်အမျှ ပိုမိုပေါလွင်စွာဖွင့်၊ ‘ဒုစရိုက်၏နက်နဲရာအမှု’ သည် မိမိ၏လှည့်ဖျားသော ဘုရားကိုပရိယာဇ်သော အမှုကို ဆက်လက်ဆောင်ရွက်သွားလေသည်။ မမိမိမတူလူနီးပါးသောနည်းဖြင့် ဟိတုတိယအယူဝါဒ၏ ဓလေ့ထုံးစံများသည် ခရစ်ယာန်အသင်းတော်အတွင်းသို့ စိမ့်ဝင်လာကပြန်သည်။ အပေးအယူပြုသောစိတ်ဓာတ်နှင့် လိုက်လျောညီထွေဖော်လိုသောစိတ်ဓာတ်တို့သည် အသင်းတော်က ပုဂံဝါဒအောက်တွင် ခံစားခဲ့ရသော ရက်စက်ကမ်းခြေကပြန်သည်။ နှိပ်စက်ညှဉ်းပန်းမှုများကပြော၍ အချိန်အတန်ကပြုချုပ်တည်းထားခြင်းခံရသည်။ သို့သော် ညှဉ်းပန်းနှိပ်စက်မှုရပ်စဲသွားပြီးခရစ်ယာန်ဘာသာသည် မင်းကကြီးတို့၏ ရိုးတော်များနှင့် နန်းတော်များထဲသို့ ဝင်ရောက်လာသောအခါ၊ ထိုဘာသာသည် ခရစ်တော်နှင့် တမန်တော်များ၏ နှိမ့်ချရိုးရှင်းခြင်းကို စွန့်ပစ်ကာ ပုဂံယဉ်ပုရဏဟိတ်များနှင့် အုပ်စိုးရှင်များ၏ ခမ်းနားမှုနှင့် မာနထောင်လွှားမှုကို လဲလှယ်ယူခဲ့သည်။ ထို့ပြင် ဘုရားသခင်၏ တောင်းဆိုချက်များအစား လူအယူအဆများနှင့် ရိုးရာဓလေ့များကို အစားထိုးတင်သွင်းခဲ့သည်။ စတုတ္ထရာစအစပိုင်းတွင် ကွန်စတန်တိုင်း၏ အမည်ခံသော ပြောင်းလဲခြင်းသည် အလွန်ကျိုးမှားသော ဝမ်းမခြောက်ခြင်းကို ဖြစ်စေခဲ့သည်။ ထိုနောက် ဖြောင့်မတ်ခြင်း၏ အသွင်အပြင်ကို ချုံလှမ်းထားသော လောကသည် အသင်းတော်အတွင်းသို့ လျှောက်ဝင်လာလေသည်။ ယခုအခါ ပျက်စီးယိုယွင်းစသော အလုပ်သည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ပုဂံဝါဒသည် အနိုင်ရရှိပြီးပြန်ဆောင်နေသော်လည်း အမှန်တကယ်တွင် အနိုင်ယူသောအရာဖြစ်လာခဲ့သည်။ ထိုဝါဒ၏ စိတ်ဓာတ်သည် အသင်းတော်ကို ထိန်းချုပ်လေသည်။ ထိုဝါဒ၏ အယူဝါဒများ၊ အခမ်းအနားများနှင့် ယုံမှားသက်ဝင်မှုများသည် ခရစ်တော်ကို ယုံကြည်ကြခြင်း ဝန်ခံသောသူတို့၏ ယုံကြည်မှုနှင့် ဝတ်ပြုကြိုးကွယ်မှုထဲသို့ ပေါင်းစည်းထည့်သွင်းခံခဲ့ရသည်။”

«Энэхүү паганизм ба Христийн шашны хоорондын эвлэрэл нь эш үзүүлэлт Бурханы эсрэг сөрөн зогсож, өөрийгөө Түүний дээр өргөмжлөнө хэмээн зөгнөгдсөн “нүглийн

хүний” бүрэлдэн тогтоход хүргэсэн юм. Хуурамч шашны тэр аварга том тогтолцоо нь Сатаны хүч чадлын нэгэн шилдэг бүтээл бөгөөд өөрийн хүслийн дагуу дэлхийг захирахын тулд сэнтийд өөрийгөө залан суулгах гэсэн түүний оролдлогын хөшөө дурсгал мөн.» The Great Controversy, 49, 50.